

သင်၏ ကိုဗစ်-19 ကာကွယ်ဆေးထိုး ရက်ချိန်းသို့ ကြိုပို့ ဘယ်လိုရအောင်ယူမလဲ။

ခြုံငုံသုံးသပ်မှု

သင့်တွင် Apple Health (Medicaid) ရှိပြီး သင့်ကျန်းမာရေးစောင့်ရှောက်မှု ရက်ချိန်းသို့သွားရန် အကူအညီလိုပါက Health Care Authority (HCA) ကျန်းမာရေးစောင့်ရှောက်မှုအာဏာပိုင် က သင်၏ အကြံအပို့ကို တာဝန်ယူပါလိမ့်မည်။ သင်သည် ဤဝန်ဆောင်မှုကို ကိုဗစ်-19 ကာကွယ်ဆေးထိုးခြင်းများကဲ့သို့သော အရေးပေါ်မဟုတ်သည့်ကျန်းမာရေး ရက်ချိန်းများအတွက်လည်း အသုံးပြုနိုင်ပါသည်။

ကြိုပို့ကို ဘယ်လိုရယူရမလဲ။

သင့်ကောင်တီ အတွက် ကြိုပို့အကျိုးဆောင်ကို ဖုန်းဆက်ပါ (စာမျက်နှာ 2 တွင် ဆက်သွယ်ရန်အကျိုးဆောင် စာရင်းကို ကြည့်ပါ)။ အကျိုးဆောင်က သင်၏ အကျိုးဝင်မှုကို စစ်ဆေးပြီး သင့် သွားလာရေးလိုအပ်ချက်များနှင့်ကိုက်ညီသည့် အကြံအပို့ကို စီစဉ်ပေးပါလိမ့်မည်။ သင်သည် ဤဝန်ဆောင်မှုအတွက် အကျိုးမဝင်ပါက အကျိုးဆောင်က အခြား ဒေသန္တရအရင်းအမြစ်များထံ ညွှန်ပေးပါလိမ့်မည်။

သင်ဖုန်းဆက်ချိန်တွင် အောက်ပါအချက်အလက်များကို အသင့်ပြင်ထားပေးပါ။

- သင့် ProviderOne ဝန်ဆောင်မှုကဒ်ပြား
- လာကြိုရမည့် သင်၏ လိပ်စာ အပြည့်အစုံ
- သင် ကာကွယ်ဆေးထိုးရန် ရက်ချိန်း ယူထားသည့်နေရာ
- သင့် ကျန်းမာရေး စောင့်ရှောက်သူ ၏ အမည် နှင့် ဖုန်းနံပါတ် (ကိုဗစ်-19 လူအများအား ကာကွယ်ဆေးထိုးနေရာသို့ အကြံအပို့အတွက် ဤအချက်အလက်ကို မလိုအပ်ပါ)
- သင့် ရက်ချိန်း၏ ရက်စွဲ နှင့် အချိန် အတိအကျ
- ကျန်းမာရေးစောင့်ရှောက်မှုပုံစံ (ဥပမာ။ ။ ကျောက်ကပ်ဆေးခြင်း၊ အိုဘီ၊ သွားဆေးခန်း၊ ကိုဗစ်-19 ကာကွယ်ဆေး စသည်ဖြင့်)

မေးလေ့မေးထရှိသော မေးခွန်းများ

အရေးပေါ်မဟုတ်သည့်ကျန်းမာရေးကြိုပို့ဆိုတာ ဘာလဲ။

ယင်းမှာ သင့်ကျန်းမာရေးစောင့်ရှောက်မှု ရက်ချိန်းများသို့ သွားခြင်းပြန်ခြင်းတွင် ကူညီပေးသော ဝန်ဆောင်မှုတစ်ခု ဖြစ်ပါသည်။ တွေ့ရအများဆုံး ကြိုပို့အကူအညီ ပုံစံများတွင် အများသုံးဘတ်စ်ကား၊ ဝိုးချဲလ်ဗန်လား၊ ဓာတ်ဆီဘောက်ချာ နှင့် ခရီးအကွာအဝေးအတွက် ငွေပြန်ထုတ်ပေးခြင်းများ ပါဝင်ပါသည်။ ဤဝန်ဆောင်မှုတွင် လူနာတင်အထမ်း၊ လူနာတင်ယာဉ် သို့မဟုတ် ထိန်းချုပ်ပြီး ကြိုပို့ပေးခြင်းများ မပါဝင်ပါ။

ကိုဗစ်-19 ကာကွယ်ဆေးထိုးရန် ရက်ချိန်းအတွက် အရေးပေါ်မဟုတ်သည့်ကျန်းမာရေးကြိုပို့ ကို အသုံးပြုနိုင်ပါသလား။

အသုံးပြုနိုင်ပါသည်။ ကျွန်ုပ်တို့သည် ဆေးဆိုင်များ၊ လူအများကိုကာကွယ်ဆေးထိုးပေးနေသည့် ဆေးခန်းများ နှင့် ယာဉ်ဖြတ်မောင်းဆေးခန်းများအပါအဝင် မည်သည့် ကာကွယ်ဆေးထိုးနေရာကို မဆို အသွားအပြန် ကြိုပို့ပေးနေပါသည်။ သင့်ကောင်တီထဲရှိ ကြိုပို့အကျိုးဆောင်ကို ဖုန်းဆက်လိုက်ပါ။ သင့်သွားလာရေးလိုအပ်ချက်နှင့်ကိုက်ညီမည့် ခရီးစဉ်ကို သူတို့စီစဉ်ပေးပါလိမ့်မည်။

5/1/21 တွင် အသစ်မွမ်းမံသည်



အရေးပေါ်မဟုတ်သည့် ကျန်းမာရေး ကြံ့ပိုမှုကို မည်သူ့အတွက် အသုံးပြုနိုင်ပါသနည်း။

အကြံပြုအကူအညီလိုအပ်နေသော ၎င်း၏ Apple Health (Medicaid) ဖောက်သည်များသည် ဤဝန်ဆောင်မှုအတွက် အကျုံးဝင်ပါသည်။

အရေးပေါ်မဟုတ်သည့် ကျန်းမာရေး ကြံ့ပိုမှု ရယူဖို့ ဘယ်သူ့ကို ဖုန်းဆက်ရမလဲ။

သင့်ကောင်တီကို ဝန်ဆောင်မှုပေးသည့် ကြံ့ပိုမှုအကျိုးဆောင်ကို ဆက်သွယ်ပါ။ သူတို့က သင်၏အကျိုးဝင်မှုကို စစ်ဆေးပြီး သင့်ခရီးစဉ်ကို စီစဉ်ပေးပါလိမ့်မည်။ သင်သည် ဤဝန်ဆောင်မှုအတွက် အကျုံးမဝင်ပါက အကျိုးဆောင်က အခြား ဒေသန္တရအရင်းအမြစ်များနှင့် ချိတ်ဆက်ပေးပါလိမ့်မည်။

ကြံ့ပိုမှုကို တောင်းဆိုရန် ဘယ်အချိန် ဖုန်းဆက်ရမလဲ။

တတ်နိုင်သမျှစောစော အနည်းဆုံး သင့်ကျန်းမာရေး ရက်ချိန်းမတိုင်မီ ရုံးဖွင့်ရက် နှစ်ရက်စောပြီး ဖုန်းဆက်ပါ။ ရုံးဖွင့်ရက် နှစ်ရက်ထက်နည်းပြီး အရေးပေါ်ခရီးစဉ်များကို အရင်းအမြစ်ရှိလျှင် ကြံ့ပိုပေးနိုင်ပါသည်။

ဆက်သွယ်ရန် အကျိုးဆောင်များ

အကျိုးဆောင် ၎င်း၏ အမည်	ဝန်ဆောင်မှုပေးသော ကောင်တီ	ဖုန်းနံပါတ်
Hopelink	King, Snohomish	1-800-923-7433
Northwest Regional Council	Island, San Juan, Skagit, Whatcom	1-800-860-6812
Paratransit Services	Clallam, Grays Harbor, Jefferson, Kitsap, Lewis, Mason, Pacific, Pierce, Thurston	1-800-846-5438
Human Services Council	Clark, Cowlitz, Klickitat, Skamania, Wahkiakum	1-800-752-9422 (ရွေးစရာ 2)
People for People	Benton, Chelan, Columbia, Douglas, Franklin, Kittitas, Okanogan, Walla Walla, Yakima	1-800-233-1624
Special Mobility Services	Adams, Asotin, Ferry, Garfield, Grant, Lincoln, Pend Oreille, Spokane, Stevens, Whitman	1-800-892-4817

အသေးစိတ်သိရှိလိုပါက hca.wa.gov/transportation-help Non-Emergency Medical Transportation (NEMT, ရှိ အန်အီးအမ်တီ) ဝက်ဘ်ဆိုက်သို့ သွားကြည့်ပါ။



820-NonDOH May 2021 Burmese

ဤစာရွက်စာတမ်းကို အခြားဖောမတ်ဖြင့် တောင်းဆိုရန်အတွက် 1-800-525-0127 သို့ ခေါ်ဆိုပါ။ နားမဖုကားသော သို့မဟုတ် အဖုကားအာရုံခံပြီးသော သံဇာတ်ဖြင့်သုံးသည့် 711 (Washington Relay) သို့မဟုတ် သို့မဟုတ် civil.rights@doh.wa.gov ထံ အီးမေးလ်ပေးပို့ပါ။

